



အလုပ်လျှောက်လွှာခေါ်ယူခြင်း

ရာထူးအမည်	: အရေးပေါ်လူနာတင်ယာဉ်မောင်း
အရေအတွက်	: (၁) ဦး
အစီရင်ခံတင်ပြမှု	: မန်နေဂျာ(အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း)
ဌာန	: ရှေးဦးပြုစုခြင်းနှင့်အန္တရာယ်ကင်းရှင်းရေးဌာန/အရေးပေါ်လူနာတင်ယာဉ် ဝန်ဆောင်မှုလုပ်ငန်း
တာဝန်ကျရာနေရာ	: နေပြည်တော်
Grade	: C1
အကျိုးခံစားခွင့်များ	: လစာ + ကိုယ်ခန္ဓာထိခိုက်မှုနှင့်ရောဂါဘယအာမခံ + လုပ်ငန်းတွင်းသင်တန်းများ + ခရီးသွားစရိတ် + ရှောင်တခင်ခွင့်+ ကူးစက်ရောဂါကာကွယ်ခွင့် + လုပ်သက်ခွင့် + ဆေးလက်မှတ်ခံစားခွင့် + မီးဖွားခွင့် + အစားထိုးခံစားခွင့်
လျှောက်လွှာပိတ်ရက်	: ၀၅.၀၂.၂၀၂၀၊ (၁၆:၃၀)နာရီ

အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းအကြောင်းအရာ။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် "အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း" ကို ၂၀၁၃ခုနှစ်တွင် စင်္ကာပူကြက်ခြေနီအသင်း၏ ထောက်ပံ့မှုဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင်ဖြစ်ပွားသော ယာဉ်မတော်တဆထိခိုက်မှုဖြစ်စဉ်များကို အချိန်နှင့်တပြေးညီရှေးဦးပြုစုပေးပြီး ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဖြစ်ပွားသောဖြစ်စဉ်များနှင့် အခြားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။

အရေးပေါ်လူနာတင်ယာဉ်မောင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပြဌာန်းထားသောမူဝါဒ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူနာများအား ဘေးအန္တရာယ်ကင်းရှင်းစွာ ဆေးရုံဆေးခန်းသို့ရောက်ရှိစေခြင်း၊ လူနာများ စိတ်အေးချမ်းသာစွာသွားလာနိုင်စေခြင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှချမှတ်ထားသော ကားခရီးစဉ်မှတ်တမ်းများ ရေးသွင်းခြင်း၊ လူနာများအား ဆေးရုံဆေးခန်းသို့ ပို့ဆောင်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခြင်းနှင့် ယာဉ်မတော်တဆဖြစ်စဉ်များတွင် မှတ်တမ်းခါတ်ပုံများ ရိုက်ကူးခြင်းတို့ကို အဓိကတာဝန်ယူ၍ အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းမန်နေဂျာအား ပံ့ပိုးကူညီဆောင်ရွက်ရန် ဖြစ်သည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

လုပ်ငန်းတာဝန်များ

- (၁) မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးထားသော အသင်းပိုင်မော်တော်ယာဉ်ကို သတ်မှတ်ထားသော မော်တော်ယာဉ်လက်စွဲ စည်းမျဉ်းစည်းကမ်းများစာအုပ်ပါ စည်းကမ်းချက်များနှင့်အညီ မောင်းနှင် ရမည်။
- (၂) လူနာများအားညွှန်ကြားချက်နှင့်အညီ စနစ်တကျနှင့်လုံခြုံစွာသယ်ယူပို့ဆောင်ပေးနိုင်ရမည်။
- (၃) သတ်မှတ်ထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာဥပဒေနှင့် ညွှန်ကြားချက်များကို နားလည်သိရှိပြီး လိုက်နာဆောင်ရွက်ရမည်။
- (၄) မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးထားသော အသင်းပိုင်မော်တော်ယာဉ်ကို မြန်မာနိုင်ငံကြက်ခြေနီ အသင်း၏ အုပ်ချုပ်ရေးစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ကောင်းစွာပြုပြင် ထိန်းသိမ်း နိုင်ရမည်။
- (၅) မော်တော်ယာဉ်ကို စနစ်တကျနှင့်လုံခြုံမှုရှိစွာ သုံးစွဲကြောင်းတာဝန်ယူရန်နှင့် ထုတ်ပေးထားသော ယာဉ်ပြုပြင်ရန်ကိရိယာပစ္စည်းများ၊ ရှေးဦးပြုစုခြင်းလုပ်ငန်းသုံးပစ္စည်းတို့ကို စနစ်တကျ အသုံးပြုရ မည်။
- (၆) မော်တော်ယာဉ်အကြောင်းကောင်းစွာနားလည်ပြီး နယ်မြေလမ်းကြောင်း အခြေအနေပေါ်မူတည်၍ ကောင်းမွန်စွာ မောင်းနှင်နိုင်သူဖြစ်ရမည်။
- (၇) ယာဉ်ပြင်ကိရိယာအကြောင်း ကောင်းစွာနားလည် အသုံးပြုနိုင်သူဖြစ်ရမည်။
- (၈) မိမိတာဝန်ကျမော်တော်ယာဉ်ကို နေ့စဉ်မော်တော်ယာဉ်စစ်ဆေးမှုအတွက် သတ်မှတ်ထားသောပုံစံပါ အချက်များအတိုင်း စစ်ဆေးရမည်။
- (၉) မော်တော်ယာဉ်နှင့်ပတ်သက်သော အသေးစားပြင်ဆင်မှုများအတွက် စစ်ဆေးနိုင်ပြီး ပြင်ဆင်နိုင် ရမည်။
- (၁၀) မော်တော်ယာဉ်ပြင်ဆင်မှုမှတ်တမ်းများ၊ မော်တော်ယာဉ်အသုံးပြုမှတ်တမ်းများ၊ စက်သုံးဆီစာအုပ် များကို မော်တော်ယာဉ်စည်းမျဉ်းစည်းကမ်းများအတိုင်း ထိန်းသိမ်းဖြည့်စွက်နိုင်သူဖြစ်ရမည်။
- (၁၁) ရုံးစည်းကမ်းပါ အလုပ်ချိန်သတ်မှတ်ချက်အတိုင်း လုပ်ငန်းဆောင်ရွက်ရမည်။ လုပ်ငန်းလိုအပ်ချက် အရ အချိန်ပိုဆက်လက်ထမ်းဆောင်ရန်လိုအပ်ပါက လေးစားစွာနာခံဆောင်ရွက်တတ်ရမည်။
- (၁၂) မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ မိမိယာဉ်အတွက်သုံးစွဲသော ငွေစာရင်းအား ဖြည့်စွက်နိုင်သူဖြစ်ရမည်။
- (၁၃) ယာဉ်မောင်းလိုင်စင်သက်တမ်းအား အစဉ်အမြဲစောင့်ကြည့်သက်တမ်းတိုးမြှင့်ထားရှိရမည်။
- (၁၄) ကား၏ ပုံမှန်ပြင်ဆင်မှုများအတွက် တာဝန်ရှိမန်နေဂျာအား (၃)ရက်ကြိုတင်ရမည်။
- (၁၅) ခရီးသွားစဉ် လိုက်ပါသူတာဝန်ရှိသူမန်နေဂျာ၏ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"

- (၁၆) အရေးပေါ်အခြေအနေများတွင်အရေးပေါ်တာဝန်ပေးအပ်ပါက နေ့/ညမရွေး ဆောင်ရွက်နိုင်သော ဆန္ဒရှိသူ ဖြစ်ရမည်။
- (၁၇) မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ယာဉ်အုပ်ချုပ်ရေးစနစ်စည်းကမ်းများ၊ လမ်းညွှန်ချက်များနှင့် လုပ်ထုံးလုပ်နည်းများ၊ သတင်းအချက်အလက်များကို စာချုပ်ပြီးဆုံးသည့်တိုင် လုံခြုံစွာထိန်းသိမ်း ကာကွယ်နိုင်ရမည်။
- (၁၈) လူနာများနှင့်တွေ့ထိပါက သွေးလန့်တတ်သူမဖြစ်ရပါ။

လိုအပ်သောအရည်အချင်းများ

- မြန်မာနိုင်ငံသားဖြစ်ရမည်။
- အသက်(၅၀)နှစ်အောက်ဖြစ်ရမည်။
- တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့) အထက်တန်းပညာသင်ကြားခဲ့သူဖြစ်ရမည်။
- ယာဉ်မောင်းအတွေ့အကြုံ ရှိရမည်။
- စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းရမည်။
- တာဝန်ချိန်ကို အပြည့်အဝထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
- သက်တမ်းမကုန်ဆုံးသေးသော ယာဉ်မောင်းလိုင်စင်လက်ဝယ်ရှိရမည်။
- ကြက်ခြေနီအခြေခံမူများနှင့်အညီ အသင်း၏လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်နိုင်ရမည်။
- လူမှုဆက်ဆံရေးကောင်းမွန်သူဖြစ်ရမည်။
- နေပြည်တော်တွင် နေထိုင်နိုင်ရမည်။

စိတ်ပါဝင်စားသူများသည် ကိုယ်ရေးရာဇဝင်နှင့်အတူ လိုအပ်သောအထောက်အထား မိတ္တူ/ PDF Version ဖြင့် ပြည့်စုံစွာပေးပို့လျှောက်ထားမှသာလျှင် ထည့်သွင်းစဉ်းစားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရုံးချုပ်
ရာဇသင်္ဂဟလမ်းမကြီး၊ ဒက္ခိဏသီရိမြို့၊
နေပြည်တော်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း

ရုံးခွဲ
အမှတ်(၄၂)၊ ကမ်းနားလမ်း၊ ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်။

(သို့မဟုတ်) mrcshrrecruitment@redcross.org.mm သို့လိပ်မူကာ ပေးပို့ရမည်။

အသေးစိတ်အချက်အလက်များအား [www. redcross.org.mm](http://www.redcross.org.mm) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

လူတွေ့စစ်မေးခြင်းရွေးချယ်ခံရသူကိုသာ အကြောင်းကြားမည်ဖြစ်ပါသည်။

"Person with disability are encouraged to apply this post as they will be given equal opportunity"
"Our recruitment and selection procedures reflect our commitment to the safety and protection of children, and prevention of violence among communities members in our programs"